



ဘာသာရပ်ဆိုင်ရာ မျှော်မှန်းချက်များ

ကျောင်းသားများသည် အထက်တန်းဘွဲ့ ယူရန်စုစုပေါင်းခရက်ဒစ် ၂၂ခုလိုအပ်သည်။ တစ်ခုသည် (LOTE) အင်္ဂလိပ်စာမဟုတ်သည့်အခြားဘာသာစကားတစ်ခုဖြစ်ရမည်။ ကိုးတန်းမတိုင်ခင် သင်ရိုးလုပ်ငန်းစဉ်ပြီးမြောက်ပြီး Checkpoint A စာမေးပွဲအောင်မြင်ပါက ကျောင်းသားများ အင်္ဂလိပ်စာမဟုတ်သည့်အခြားဘာသာစကားတစ်ခုအတွက် ခရက်ဒစ်ယူနှစ်တစ်ခုရနိုင်သည်။ ကိုးတန်းမတိုင်ခင်ခရက်ဒစ်မရခဲ့ပါက ကျောင်းသားများသည် ၉-၁၂တန်းတွင် LOTE လယ်ဗယ်အတန်းတက်ရန်လိုအပ်ပါသည်။ ဤလယ်ဗယ် LOTE အတန်းကိုကျောင်းသားများ ကျော်ဖြတ်ရမည်ဖြစ်ပြီး ခရက်ဒစ်ရရန် Checkpoint A စာမေးပွဲအောင်ရပါမည်။ အတန်းပျမ်းမျှအောင်နှုန်းမရှိ ကျောင်းသားအားလုံး လယ်ဗယ်အတန်းတက်ရမည်ဖြစ်ပြီး Checkpoint A စာမေးပွဲဖြေရပါမည်။

အင်္ဂလိပ်စာမဟုတ်သည့်အခြားဘာသာစကားများလိုအပ်ချက်အတွက် ဘဇလိုးအစိုးကျောင်းများတွင် ပြင်သစ် စပိန် အီတလီနှင့်မန်ဒရင်း သင်ရိုးများကမ်းလှမ်းထားပါသည်။ LOTE ခရက်ဒစ်တစ်ခုသာပြဌာန်းထားသော်လည်း ကျောင်းသားများအနေဖြင့် အထက်တန်းတစ်လျှောက်လုံးတွင် မိမိတို့ ကမ္ဘာ့ဘာသာစကားများ လေ့လာမှုကိုဆက်လက်ဆောင်ရွက်ရန်အားပေးပါသည်။ အချို့ဘာသာစကားများအတွက် အဆင့်မြင့်အတန်းများ (AP)ကမ်းလှမ်းထားပါသည်။

အဓိကဘာသာရပ်များမအောင်မြင်ခဲ့သောကျောင်းသားများကို ခရက်ဒစ်ဖြည့်ရန် အစားထိုးအစီအစဉ်များတွင်ပါဝင်ခိုင်းနိုင်သည်။ ကျောင်းသားပြန်ဖြည့်ရန်လိုအပ်သည့်ဘာသာရပ်ပေါ်မူတည်ပြီး ခရက်ဒစ်ပြန်ဖြည့်ရေးကို အွန်လိုင်း နွေရာသီကျောင်း သို့မဟုတ် စသင်နှစ်အတွင်း စီစဉ်ပေးနိုင်ပါသည်။

LOTE သင်ရိုး၏အဓိကရည်မှန်းချက်များမှ

- ✓ ခံစားချက်အမြင်များဖော်ပြနိုင်ရန် အချက်အလက်များရရှိမှုပေးနိုင်ရန် လူမှုရေးရည်ရယ်ချက်နှင့် အခြားသူများကိုသင်ရိုးလုပ်ဆောင်ပုံများရင်းနှီးလာစေရန်အတွက် အရေး အဖတ် အပြော နားထောင်

လယ်ဗယ် ၁- အလယ်အလတ်အဆင့် (၁သင်ရိုးခရက်ဒစ်)

ကျောင်းသားများသည်

- လူငယ်များ ရင်းနှီးသည့်လူကြီးများနှင့် မျက်နှာခြင်းဆိုင်စကားပြောဆိုမှုတွင် မိမိသင်ယူနေသည့်ဘာသာစကားမှ နေ့စဉ်သုံးဝေါဟာရများနှင့်ဘာသာစကားတည်ဆောက်ပုံများကို နားလည်လာမည်
- သင်ယူနေသည့်ဘာသာစကားမှ အဓိပ္ပါယ်များ သိရှိနားလည်စေရန် ထပ်ခါထပ်ခါပြောခြင်း တနည်းအားဖြင့် ပြောခြင်းနှင့် နှုတ်ဖြင့်မပြောသည့်သံလွန်စကားကိုအသုံးပြုမည်
- ဌာနေစကားပြော သို့မဟုတ် ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သည့် သက်ရွယ်တူလူငယ်များ ရင်းနှီးသောလူကြီးများ ယေဘုယျလူမှုဝန်ထမ်းသမားများနှင့်နေ့စဉ်သုံးစကားများပြောရာတွင် သင့်လျော်သည့်ဗျူဟာများ စတင်အသုံးပြုလာမည်
- မိမိသင်ယူနေသည့်ဘာသာစကား ဌာနေများအတွက်ရေးထားသည့် ရိုးရှင်းသည့်အချက်အလက်များ၏ အဓိကဆိုလိုရင်းနှင့်အချို့ အသေးစိတ်များကို နားလည်လာမည်
- မိမိသင်ယူနေသည့်ဘာသာစကားပြောသူများ၏ယဉ်ကျေးမှုအချက်အလက်များ လဲလှယ်နိုင်ရန် အရပ်သုံးစကားအချို့ ခပ်တိုတိုရေးတတ်လာမည်

အင်္ဂလိပ်စာမဟုတ်သည့် တခြားဘာသာစကားများ

၉-၁၂

အထက်တန်းဘွဲ့ ယူရန် ကျောင်းသားများသည် အထက်တန်းတွင် လယ်ဗယ် ၁သင်ရိုးသို့ မဟုတ် Checkpoint A စာမေးပွဲအောင်ရမည်။ သို့မဟုတ် ကိုးတန်းမတိုင်ခင်တွင် သင်ခန်းစာပြီးဆုံးပြီး

Checkpoint A စာမေးပွဲအောင်ရမည်။ အောက်ပါ Checkpoint A စာမေးပွဲများဖြေဆိုနိုင်ပါသည်-

- ပြင်သစ်
- အီတလီ
- စပိန်
- မန်ဒရင်း

Checkpoint B စာမေးပွဲကို အဆင့် ၃ သင်ရိုးအပြီးတွင်ဖြေရမည်။ အောက်ပါ Checkpoint B စာမေးပွဲများဖြေဆိုနိုင်ပါသည်။

- ပြင်သစ်
- အီတလီ
- စပိန်
- မန်ဒရင်း

Advanced Designation နှင့် Regents ဒီပလိုမာရလို သည့်ကျောင်းသားများသည်ပြည်နယ်စာမေးပွဲ ရခုကို အမှတ် ၆၅ သို့မဟုတ် အထက်အထက်နှင့်အောင်ရမည်။ စာမေးပွဲ ရခုထဲမှ ၁ခုသည်ပြည်နယ်စာမေးပွဲ အင်္ဂလိပ်စာဘာသာတွဲများဖြစ်ရမည်။ ထို့အပြင်အပိုခရက်ဒစ် ၂ခုကိုထပ်ရွေးရမည်။ အင်္ဂလိပ်စာမှအခြားဘာသာစကားများ(LOTE) နှင့် နယ်မြေအတွင်း ပြုပြင်ထားသည့် Checkpoint B LOTE စာမေးပွဲ (သို့မဟုတ်) ဝိဇ္ဇာတွဲမှ ၅ယူနစ် သို့မဟုတ် နည်းပညာနှင့်အသက်မွေးဝမ်းကြောင်းပညာရေး (CTE)တို့ဖြစ်သည်။ ပြည်နယ်ပညာရေးဌာနမှသတ်မှတ်ထားသည့် မှတ်ကျောက်စံပေါ်အခြေခံပြီး အင်္ဂလိပ်စာနှင့် အခြားဘာသာစကားတစ်ခု ကောင်းစွာပြောဆိုနိုင်သည့်ကျောင်းသားများအတွက် NYS Seal of Biliteracy လဲရရှိနိုင်ပါသည်။



ညွှန်ကြားရေးရုံး
ဘဇလိုးအစိုးရကျောင်းများ

အင်္ဂလိပ်စာမဟုတ်သည့် တခြားဘာသာစကားများ

၉-၁၂



မိဘများအတွက် လုပ်ဆောင်ရန် အရိပ်အမြွက်

အကယ်၍မိမိကလေးသည် အစားအစာကြောင်းလေ့လာနေပါက မိမိသင်ယူနေသည့်ဘာသာစကားတိုင်း ပြည်မှ ဟင်းတစ်ခွက်ချက်ပြီး အစားစာတွင်ပါဝင်သည်များကိုသင်ယူနေသည့်ဘာသာစကားဖြင့်ပြောဆိုခြင်းသည်အခွင့်ကောင်းတရပ်ပင်ဖြစ်သည်။

မိမိသင်ယူနေသည့်ဘာသာစကားဖြင့် ပြောဆို ဖတ်မှတ်ပြုလုပ်ရန်တွန်းအားပေးပါ။

လေ့ကျင့်ခြင်းသည် အကောင်းဆုံးဖြစ်စေသည်။ ပထမတွင် အသံထွက်နှင့်မှန်ရမည်ဆိုပြီးအာရုံမထားပါနှင့်။

တီထွင်ပါ။ လှည့်စားသည့်အသံထွက်များမှတ်မိရန်နှင့် စကားလုံးဝေါဟာရများလေ့လာရန် ကစားနည်းများ တီထွင်ပါ။

ကျောင်းသားကို ဘာသာစကားများစွာပြော ယဉ်ကျေးမှုနောက်ခံပေါင်းစုံမှလူများနှင့်တွေ့ ဆုံပါစေ။

ဒုတိယဘာသာစကားလေ့လာခြင်းကောင်းကျိုးများကို ပြောပါ။

အခြားဘာသာစကားနှင့် ဝီဒီယို ဝီဘ စာအုပ်များ ထောက်ပံ့ပေးပါ။ ဒေသတွင်းစာကြည့်တိုက်နှင့် အင်တာနက်သည် အကောင်းဆုံးအခမဲ့ အရင်းမြစ်များ ဖြစ်ပါသည်။

နိုင်ငံခြားဘာသာစကားအခြေခံကိုကျောင်းသားများ သိသည့်တပြိုင်နက် မိတ်ဆက်စာရေးခြင်းသည် ဘာသာစကားလေ့ကျင့်ရာတွင် အကောင်းဆုံးနည်းဖြစ်သည်။ ဤနည်းသည်ကျောင်းသားအား အခြားတိုင်းပြည်၏ယဉ်ကျေးမှုလေ့လာရာတွင် အကျိုးပြုပြီး ဝါသနာများ အားလရက်များ အစားအစာ ကျောင်းနှင့် မတူညီသည့်ဘဝနေထိုင်မှုများအပေါ် နားလည်လာမည်။

LEVEL II – INTERMEDIATE High-Level (၁သင်ရိုးခရက်ဒစ်)

LEVEL III – Intermediate High/Advanced-Level (၁ သင်ရိုးခရက်ဒစ်)

ကျောင်းသားများသည် -

- မျက်နှာခြင်းဆိုင်သို့ မဟုတ်ဖုန်းဖြင့် လူငယ်ချင်း ရင်းနှီးပြီးသားလူကြီးများ လူမှုဝန်ဆောင်မှုများနှင့်စကားအတိုလေးများပြောဆိုရာတွင် နားလည်လာမည်
- လက်တွေ့ တင်ဆက်မှုများ ရေဒီယိုနှင့်တီဗီ သိသာသည့်သတင်းအချက်အလက်များနှင့်အဓိကအိုင်ဒီယာကိုနားလည်လာမည်
- ဌာနေဘာသာစကားပြောသူများ (သို့) ကျွမ်းကျင်စွာပြောနိုင်သူများနှင့် မျက်နှာခြင်းဆိုင်သို့ မဟုတ်ဖုန်းနှင့်စကားပြောရာတွင်ကောင်းစွာပြောနိုင်လာမည်
- ကိုယ်သိသည့်ခေါင်းစဉ်များအကြောင်းတွင် သင့်လျော်သည့်ဝေါဟာရများသုံးတတ်လာမည် သင့်လျော်သည့် ဝိသေသများကိုအသုံးပြု၍ အသေးစိတ်နှင့်မတူကွဲပြားမှုများကိုဖော်ပြလာနိုင်ပြီး အတိတ် ပစ္စုပ္ပန် အနာဂတ်ဝါကျများတွင် ရိုးရိုးနှင့်ဆန်းဆန်းအသုံးများအသုံးပြုလာနိုင်မည်
- စဉ်ဆက်မပြတ်အပြန်အလှန်ပြောဆိုလာနိုင်မည် သို့ သော်မကြာခင်ရင်းနှီးပြီးသားစကားလုံးများကိုသုံးမည်
- တနည်းအားဖြင့်ပြောဆိုခြင်း နှုတ်ဖြင့်မဟုတ်ပဲသံလွန်စပေး ထပ်ခါထပ်ခါပြောခြင်းတို့ ကိုသုံးပြီး စကားပိုင်းကိုထိန်းလာနိုင်မည်
- ဌာနေစကားပြောသူများအတွက်ရေးထားသည့် ရင်းနှီးပြီးသားခေါင်းစဉ်များအကြောင်းကိုဖတ်ရမည်
- မိမိမသိသေးသည့်စကားလုံးများ ဖော်ပြချက်များ ဝါကျတည်ဆောက်ပုံများပါသည့် စာပိုဒ်များမှ အဓိပ္ပါယ်များဖော်နိုင်ရန် ရင်းမြစ်တူဝေါဟာရ မျက်နှာသံလွန်စများနှင့် စကားစပ်များကို အသုံးပြုပါ
- သူများအားမကိုးပဲ ရိုးရိုးစာများကို ကိုယ်တိုင်ဖတ်ပါ
- မှတ်တမ်းတိုများ ရိုးရိုးစာများ ဂျာနယ်အတိုများ သတင်းအတိုများရေးသားပါ
- ပြင်ဆင်စုစည်းခွင့်ရပါက ပိုရှုပ်ထွေးသည့်အကြောင်းအရာများကိုသုံးသပ်ရေးသားပါ
- မိမိသင်ယူနေသည့်ဘာသာစကားမှစာပေများ သီချင်းများ ရွေးကောက်ဖတ်လမ်းများ မဂ္ဂဇင်းဆောင်းပါးများ သတင်းစာတယ်လီဗေးဒ်အစီအစဉ်နှင့် ရေဒီယိုမှအကြောင်းများ အမြင်များကို ပြန်ပြောင်းပြောဆိုနည်းဖြင့်ရေးသားပါ

LEVEL IV-Advanced (၁သင်ရိုးခရက်ဒစ်)

- မူလအတိုင်းပြောဆိုကြသည့်အခြေအနေတိုင်းတွင် နားလည်လာမည်
- ဌာနေဘာသာစကားပြောသူများအတွက်ပြင်ဆင်ထားသည့် ရုပ်ရှင်များ တယ်လီဗေးရှင်းများ ရေဒီယို သီချင်းများ တင်ဆက်မှုများ သို့ မဟုတ် ဆွေးနွေးပွဲများနှင့်အခြားမီဒီယာများမှ သိသာ ထင်ရှားသည့်အသေးစိတ်အချက်အလက်များ အဓိကအိုင်ဒီယာများကိုနားလည်လာမည်
- ကျယ်ပြန့် သည့်ဘာသာစကားပုံစံများ ဝေါဟာရများ အီဒီယမ်များ သင်ကြားသည့်ပုံစံများနှင့် ဘာသာစကားအပေါ်ပိုမိုလွတ်လပ်အမှီခိုကင်းမှုများလိုအပ်လာသည့်တည်ဆောက်မှုများတွင်စိတ်ဝင်စားလာမည်
- တနည်းအားဖြင့်ပြောဆိုခြင်း အထပ်ထပ်ပြောဆိုခြင်းတစ်ချို့ဖြင့် အသေးစိတ်ချယ်မှုနည်းထားသည့်အဓိပ္ပါယ်များနားလည်လာမည်။
- မိမိသင်ယူနေသည့်ဘာသာစကားယဉ်ကျေးမှုမှ ယေဘုယျစိတ်ဝင်စားစရာများကို စကားပြောကျွမ်းကျင်သူများနှင့်ကျယ်ပြန့် သည့်ခေါင်းစဉ်များတွင် အကျယ်တဝင့်ဆွေးနွေးပွဲများတွင်ပါဝင်လာနိုင်မည်
- ဌာနေစကားပြောသူများကိုဆွဲဆောင်သည့် စာမျိုးများမှ အနှစ်သာရများကိုနားလည်လာမည်
- အမှီခိုကင်းကင်းဖတ်ဖို့ လိုအပ်သည့်ဘာသာစကားကဲ့သို့ ပင် လေ့လာထားသည့် ဝေါဟာရများ အီဒီယမ်များ တည်ဆောက်ပုံများ အချိန်ကာလများအပါအဝင် ကျယ်ပြန့် သည့်အခြေအနေများပေါ်စိတ်ဝင်စားလာမည်
- စာပိုဒ်များစွာပါသည့် အက်ဆေးများ ဂျာနယ်များ စာများ တည်ထွင်ရေးသားသည့်စာများ ရေးသားလာနိုင်မည်
- အချိန်ကာလနှင့်ကိုက်ညီသည့် ရိုးရိုးနှင့်အဆက်အစပ်များနှင့်ပြောသည့် ဝါကျများကို ယဉ်ကျေးမှုနှင့်သင့်လျော်သည့် ဝေါဟာရများကို အသုံးပြုလာနိုင်မည်

ADVANCED PLACEMENT

ကျောင်းသားများသည်-

- ဒေသပေါင်းစုံမှ အသံထွက်များနှင့် မိမိသင်ယူနေသောဘာသာစကားကို ဌာနေဘာသာစကားပြောသူများနှင့် သဘာဝကျကျနားလည်လာမည်
- အဘိဓာန်စာအုပ်မလိုပဲ မူရင်းစာအုပ်များ အသံများ အသံ-အမြင်များကို ဘာသာပြန်လာနိုင်မည်
- သင့်လျော်သည့်နည်းများ ဆက်သွယ်မှုဗျူဟာများကိုအသုံးပြုပြီး စကားပိုင်းများတွင် နှစ်ဘာသာဖြင့်ပါဝင်လာနိုင်မည်
- အမြင်နှင့်အချက်အလက်များကိုတင်ပြ ဖော်ပြချက်ငြင်းဆိုချက်များကိုအဆိုပြု ပြန်ပြောင်းပြောနှင့် စပ်နီစကားဖြင့် စုံစမ်းမေးမြန်း အရေး အပြောနှစ်မျိုးစလုံးဖြင့် မတူညီသည့်ပရိတ်သပ်များအတွက်နှင့် ဆက်သွယ်ရမည့်အကြောင်းများပေါ်မူတည်ပြီး သင့်လျော်သည့်ကျွမ်းကျင်မှုဖြင့် မတူတည့်ဗျူဟာများအသုံးပြု လာနိုင်မည်
- ကမ္ဘာအနှံ့မှ အမြင်များ ထင်ရှားသည့် ယဉ်ကျေးမှုထွက်ကုန်များ အလေ့အထများကိုနားလည်လာပြီး မိမိတိုင်းပြည်မှအကြောင်းရာများနှင့် နှိုင်းယှဉ်လာနိုင်မည်။